

မာတိကာ

နိဒါန်း

၁။ ဖောင်းပိန်ရှုမှတ်၍ ဉာဏ်စဉ်များကို သိရပုံ

၂။ ကောင်းခြင်း ၃-ဖြာ သိကောင်းစရာ

၃။ သစ္စာမန္တန်အကြောင်း သိကောင်းစရာ

၄။ ကျန်းမာခြင်းဟာ အမြတ်ဆုံးလာဘ်ဖြစ်တာ သိကောင်းစရာ

၅။ လောကမှလွတ်မြောက်ရာ လောကုတ္တရာ သိကောင်းစရာ

၆။ ဒါနဖြင့်မွေ့လျော်ကြပါ ဝမ်းမြောက်ဖွယ်ရာ

၇။ အရေး ၃-ဖြာ သိကောင်းစရာ

၈။ အား ၈-မျိုးအကြောင်း သိကောင်းစရာ

၉။ စလသဒ္ဓါ အစလသဒ္ဓါ ၂-ဖြာရှိပါ သိကောင်းစရာ

၁၀။ နိဗ္ဗာန်သို့သွားဖို့ရာ အမြတ်ဆုံးသဒ္ဓါ

၁၁။ နယ်ပယ် ၂-မျိုးမှာ ချမ်းသာစွာနေနိုင်ဖို့ရာ

၁၂။ လိုက်နာဖွယ်ရာ တရား ၃-ဖြာ

၁၃။ အချိန်အခါအားလျော်စွာကျင့်ကြံ ရဟန္တာဖြစ်ရ

၁၄။ ချီးမြှောက်ပေးမှ တရားရ

၁၅။ ကျောင်းဟောင်းကိုပြင် ဗာကုလအရှင်

၁၆။ ရောဂါကင်းစင် ဗာကုလအရှင်

၁၇။ လောကုတ္တရာချမ်းသာ သိကောင်းစရာ

၁၈။ ဒုစရိုက် ၁၀-ပါး ပယ်ပုံများ

၁၉။ လူ့ဘဝမှာ သက်ရှည်စွာ

၂၀။ မပြတ်မလပ်ရှုမှတ်ခြင်း အကျိုး ၇-မျိုး

၂၁။ မပြတ်မလပ်ရှုမှတ်နေခြင်းဖြင့် သာသနာတော်ကြီး အရှည်တည်နိုင်ခြင်းအကျိုး

၂၂။ ရိပ်သာကောင်းအင်္ဂါ ၅-ပါးနှင့် တောကျောင်းရိပ်သာ ၄-မျိုးရှိပါ သိကောင်းစရာ

၂၃။ အချိန်ကာလအားလျော်စွာ ပေးလှူပါ သိကောင်းစရာ

၂၄။ ဒါန၏အကျိုး ၅-မျိုး သိကောင်းစရာ

ဒါနာနိသံသယုတ္တန် တရားတော်

၂၅။ ဝိနည်းဒါန၊ အဘိဓမ္မာဒါန၊ သုတ္တန်ဒါန ၃-မျိုးရှိပါ သိကောင်းစရာ

၂၆။ ကိုယ်စောင့်တရား ၄-ပါးထားပါ သိကောင်းစရာ

၂၇။ ရွှေတိဂုံစေတီတော်ကြီး၌ သိကောင်းစရာအဖြာဖြာ

၂၈။ ရိပ်သာကောင်းအင်္ဂါ ၅-ပါးနှင့် ရိပ်သာ ၄-မျိုးပြားပါ သိကောင်းစရာ

၂၉။ အားထုတ်ခြင်း ၃-မျိုးရှိပါမှ တရားရနိုင်ကြ

၃၀။ ပီတိဖြစ်တာမှန်မှ တရားအမြန်ရ

၃၁။ ဒါနပြုဖို့ရာအကြောင်း သိကောင်းစရာ

သုမနသုတ္တန် တရားတော်

၃၂။ ရှေးသူတော်ကောင်းတို့ ပေးလှူခြင်းရှိပါ သိကောင်းစရာ

သပ္ပရိသဒါနသုတ္တန် တရားတော်

၃၃။ အကျယ်ပုညကြိယာဝတ္ထု ၁၀-ပါး အကျဉ်း ၃-ပါး အကျိုးတရားများ သိကောင်းစရာ

၃၄။ ဓမ္မစကြာသုတ္တန် ရွတ်ဆိုပွားများရခြင်းအကျိုး

၃၅။ ခန္ဓာဝန်ချဖို့ရာ သိကောင်းစရာ

၃၆။ ဝန်ထုပ်ကိုချဖို့ရာ တဏှာကို ဒါန၊ သီလတို့ဖြင့်ပယ်ပုံ

၃၇။ သဒ္ဓမ္မရုံသီရိပ်သာဆရာတော်၏ ဩဝါဒတရားတော်

၁၃၄

၁၃၇

၁၄၂

၁၄၆

၁၅၀

၁၅၄

၁၅၇

၁၆၀

၁၆၅

၁၇၁

၁၇၆

၁၈၂

၁၈၉

၁၉၆

၂၀၀

၂၀၁

၂၀၆

၂၁၁

၂၁၈

၂၂၅